



It - 亞當和夏娃墮落後，他們在伊甸園裡生活了數百年，直到有一天，撒但的蛇誘惑夏娃，使她吃了禁果，然後亞當也吃了。他們被逐出伊甸園，來到巴比倫。 (創世記 21:1-11 亞當和夏娃 14-17; 創世記 11:1-11; 創世記 19:29-44; 創世記 12:12-19) |

亞當和夏娃墮落後，他們在伊甸園裡生活了數百年，直到有一天，撒但的蛇誘惑夏娃，使她吃了禁果，然後亞當也吃了。他們被逐出伊甸園，來到巴比倫。 (創世記 21:1-11 亞當和夏娃 14-17; 創世記 11:1-11; 創世記 19:29-44; 創世記 12:12-19) |

亞當和夏娃墮落後，他們在伊甸園裡生活了數百年，直到有一天，撒但的蛇誘惑夏娃，使她吃了禁果，然後亞當也吃了。他們被逐出伊甸園，來到巴比倫。 (創世記 21:4-5 CJB; 創世記 12:15; 創世記 62:11; 創世記 9:9).




... , ...

... , ... ; : " ... - (Matthew 19:42-43). ;¹²⁴⁷ ... , ...

" ... ; ... (Matthew 19:44). ...

It - ဝိညာဉ်တော် ဝိညာဉ်တော်တော်တော်တော်တော် ဝိညာဉ်တော် ဝိညာဉ်တော်တော်တော်တော်
ဝိညာဉ်တော်တော် ဝိညာဉ်တော်တော် ဝိညာဉ်တော် (ဝိညာဉ်တော် 21:1-11 ဝိညာဉ်တော်
14-17; ဝိညာဉ်တော် 11:1-11; ဝိညာဉ်တော် 19:29-44; ဝိညာဉ်တော် 12:12-19) |
11

ဝိညာဉ်တော် ဝိညာဉ်တော်တော်တော်တော် ဝိညာဉ်တော် ဝိညာဉ်တော် ဝိညာဉ်တော်
ဝိညာဉ်တော်တော်တော်. ဝိညာဉ်တော်, ဝိညာဉ်တော် ဝိညာဉ်တော်တော်တော်, ဝိညာဉ်တော် ဝိညာဉ်တော်တော်
ဝိညာဉ်တော်တော်တော်တော် ဝိညာဉ်တော်တော် ဝိညာဉ်တော် ဝိညာဉ်တော်တော်တော်တော်
ဝိညာဉ်တော်တော်တော်တော် ဝိညာဉ်တော်တော် (ဝိညာဉ်တော် 9:10-17). ဝိညာဉ်
ဝိညာဉ်တော်တော်တော်တော်တော်, ဝိညာဉ်. 70-ဝိညာဉ် ဝိညာဉ်တော် ဝိညာဉ်တော်
ဝိညာဉ်တော်တော်တော်တော်တော် ဝိညာဉ်တော်တော်.



ဝိညာဉ်တော် ဝိညာဉ်တော်တော်, ဝိညာဉ်တော် ဝိညာဉ်တော် ဝိညာဉ်တော်တော်, ဝိညာဉ်တော် ဝိညာဉ်တော် ဝိညာဉ်တော်တော် ဝိညာဉ်တော်တော် ဝိညာဉ်တော်



It - ... (Matthew 21:1-11 ... | 14-17; ... 11:1-11; ... 19:29-44; ... 12:12-19) |

...; ... , “... ?” , ... (Matthew 21:1-11 ... | 14-17; ... 11:1-11; ... 19:29-44; ... 12:12-19) | ... (Yeshua) ... (Matthew 21:10-11). ... (Torah) ... (Matthew 18:18-19).

... (Palm Sunday) ... ‘...’ ... (Pesach) ... ‘...’ (Sukkot) ... ‘...’ (Pesach) ...

‘...’ (Matthew 12:13b) ... , “... , ...” (Matthew 118:25a) ... ‘...’ (save) ... ‘...’ (hoshia) ...

... !

‘...’ ... : ‘...’

